

下倾盆大雨。 / ကျောင်းသားနှစ်ယောက် ~ ကျားထိုးနေကြတယ်။ 两名学生下棋下得难分难解。

အသေး ကဝါ <a-thaw'> 急速, 匆匆, 草草: မိုးတဖူဖော်က်တွင် ~ နှင်လာကြသည်။ 在雨中快步走来。

အသေးမြန်မြန် ကဝါ <a-thaw' myan myan> 迅速, 快速

အသော နဲ့ <a-thaw:> 笑话, 幽默, 诙谐: ~ ပြောတ် 喜剧

အသောကပန်: နဲ့ <a' thaw: ka' ban:> 【植】瓊珞花

အသိုး ကဝါ <a-dho'> 怎么, 怎样: ~ ပြုရမည်နည်း။ 怎么办呢? / ~ သော 怎样的

အသို့ဗြောင် သာ <a-dho' mo' gyaun'> 因此

အသို့ယျဉ် ကဝါ <a-dho' hlyin> 怎么, 怎么能

အသို့အထား နဲ့ <a-tho a-hta:> = အထားအသိုး

အသို့အဝိုင် နဲ့ <a-tho a-hwet> 收存, 收藏; 藏掖, 藏匿

အသိုး နဲ့ <a-tho:> ①雄性的 ②动物的睾丸: ~ ဝင်သည်။ 阖割。/ ~ ထုတ်သည်။ 阖割。

အသိုးအချဉ် နဲ့ <a-tho: a-khyin> 变酸、变质的食品

အသိုးအပုပ် နဲ့ <a-tho: a-pout> 变质的食物

အသံ နဲ့ <a-than> ①声音 ②音讯, 消息: ခုတိသုံးအကြောင်း ဘာ ~ မှုပြားရသေးဘူး။ 关于他的情况, 至今仍杳无音信。③呼声: လူထဲ ~ ကိုးအမြဲမပြတ်လေလာနာဖူသည်။ 经常听取和研究群众的呼声。④广播, 广播台: မြန်မာ? ~ 缅甸之声广播电台

အသံကူးတိုင် နဲ့ <a-than ku: dain> 琴马

အသံကောင်း ကဝါ <a-than kaun:> 嗓子好, 发音好

အသံကောင်းထွင် ကဝါ <a-than gaun: hlwin'> 唱高调; 吹嘘: [မြို့မြို့ချမ်းရေး] ~ ပြီးလက်နှင်တွေအများကြီးထုတ်လုပ်နေ၏။ 唱着和平高调而生产大量武器。

အသံကောင်းဟစ် ကဝါ <a-than gaun: hit> = အသံကောင်းထွင့်

အသံကုန် ကဝါ <a-than gon> 声嘶力竭: သူသည် ~ ဟပ်အောင်သည်။ 他声嘶力竭地喊叫。

အသံကျိန်စီ ကဝါ <a-than kyet mi'> 辨认出声音, 对某种声音很熟悉

အသံကျွုံး ကဝါ <a-than kyin:> 声音低

အသံကျွှေ့ ကဝါ <a-than kye> 声音大: ~ [ဂေါ်: 【音】响度

အသံကြိုး နဲ့ <a-than gyo:> 声带

အသံကြောင် I ကဝါ <a-than kyaun> 声调异常 II နဲ့ <a-than gyaun> ①尖细的声音 ②七个音阶以外的音

အသံကဲ့ ကဝါ <a-than kwe:> ①嗓音粗, 嗓音哑 ②(少年发声期) 变声

အသံဝင်း ကဝါ <a-than khin bon:> 【解】会厌软骨, 会厌瓣

အသံချွောက် နဲ့ <a-than khye' zet> 扩音器, 扩音机

အသံကြုံး နဲ့ <a-than gon> 【音】音品, 音色

အသံစားနှင်း ကဝါ <a-than sa za hnин'> 唧唧喳喳

အသုံး ကဲ <a- than su:> 声音尖
အသုတ္တာ နာ <a- than zin> 【音】音阶
အသုတ္တာ နှဲ <a- than zo:> 难听的噪音
အသုတ္တာ ကဲ <a- than hswe:> 拖长声音
အသုတ္တာ ကဲ <a- than hnyi'> 【音】调音：လိုဂ္ဂအသုတ္တာ၏
～ သည်။ 调到需要的声音。 / ～ ခုန်ခုန်းခဲ့ 【音】音叉
အသုတ္တာနှုန်းထက္ခာ နာ <a- than hnyun: let kh-na> 音符
အသုတ္တပညာ နာ <a- than du' pyin nya> 口技
အသုတ္တဝိဇာ နာ <a- than du' weit za> 精通口技的演员，口
技专家
အသုတ္တင် နှဲ <a- than dain> 领唱
အသုတ္တတ်ရွှေ့ပွှေ့ နာ <a- than deit yout shin> 无声电影
အသုတ္တမ်း ကဲ <a- than tein> 声音减弱
အသုတ္တန်း နှဲ <a- than dein:> 声音调节器，调音器
အသုတ္တက် I ကဲ <a- than htwet> 发音 II နှဲ <a- than
dwet> 发声，发音
အသုတ္တက်ရွှေ့ပွှေ့ နာ <a- than dwet yout shin> 有声影片
အသုနာ နာ <a- than na> 嘴子哑
အသုနေအသုထား နာ <a- than nei a- than da:> 音调，语
调
အသုနက် နှဲ <a- than net> 声嘶力竭的叫声，尖利的叫声，
惨叫声：～ ကြီးနှင့်အောင်၍မျှမေးသည်။ 声嘶力竭地叫着问
道。
အသုနစ် ကဲ <a- than nit> 声音哑，发不出声，哽咽
အသုနမ့် နှဲ <a- than nein'> 低音
အသုနမ့်မြင်း နှဲ <a- than nein' myin'> 【音】音高
အသုပေး ကဲ <a- than pei:> ①喊 ②(喻)放出空气：打个
招呼：မင်းသွားယင်ငါးကို ～ ပါက္ခာ။ 你如果走的话给我打
个招呼。
အသုပိုကိုယာ နှဲ <a- than bo' k-ri' ya> 发报机
အသုပိုင် ကဲ <a- than pain> (唱歌时)善于运用嗓音(音色
好)
အသုပိုင် ကဲ <a- than pyit> 造舆论，放出空气：သူတို့သိပို့
မှုဗာက်မယ်လို့ ～ နေကြတယ်။ 他们放出空气说要罢工。
အသုပျိုး ကဲ <a- than pyo:> (罕)试音
အသုပျော် I ကဲ <a- than pyet> 嘴子坏了，声音变了：ဆို
ဆိုး၍ ～ သည်။ 气得声音都变了。 II နှဲ <a- than byet>
变了的声音，嘶哑的嗓子：ပျော်မှုဗာင်ကုတ်၍ ～ နှင့်ပြုပြု
လေသည်။ 皱着眉头用嘶哑的声音回答。 / ～ နာ 一种
失音症
အသုပျော်က် ကဲ <a- than pyaut> 喊哑，声音哑：～ အောင်
အောင်သည်။ 声嘶力竭地喊。
အသုပြာ I ကဲ <a- than pya> 声音哑 II နှဲ <a- than bya>
嘶哑的声音